

မာတိကာ

၁။ အားဆေးဆယ်မျိုး သောက်သင့်သလား ၁

၂။ အဆိပ်သင့်စေတဲ့ ဗီတာမင်အားဆေးများ ၆

၃။ အင်တီအောက်စီဒင့်နှင့် ဗီတာမင်များ၏အန္တရာယ် ၁၃

၄။ အန္တရာယ်ရှိပေမဲ့ ဒီဆေးတွေ သောက်နေရတုန်းပဲ ၂၁

၅။ ဆရာဝန်နှင့် လူနာများကို ခြိမ်းခြောက်နေသော ဆေးများ ၂၅

၆။ ပဋိဇီဝဆေးခေတ် ကုန်တော့မှာလား ၃၁

၇။ လူ့အသက်တွေ ဆုံးရှုံးရတဲ့ အကိုက်အခဲပျောက်ဆေး ၄၁

၈။ ကိုလက်စထရောဆေးအသစ်များရဲ့ ရှေ့အလားအလာ ၄၈

၉။ ၂၀၁၀ ခုနှစ်အတွင်း အရေးကြီးသော ဆေးပညာဆိုင်ရာ အသစ်တွေရှိမှုများ ၅၃

၁၀။ ဆေးသိပ္ပံပညာမှာ ရေပန်းစားနေတဲ့ ရောင်ရမ်းနာ ၆၆

၁၁။ ပီရမစ်ပုံ အစားအစာ ၇၆

၁၂။ ဖြည့်စွက်စာရဲ့ အခန်းကဏ္ဍ ၈၀

၁၃။ နိုင်ငံတကာ ဆင်းရဲမွဲတေမှုနှင့် အစာအာဟာရ ၉၅

၁၄။ ကမ္ဘာ့အငတ်ဘေးကို ကယ်တင်နိုင်မယ့် အစားအစာ ငါးမျိုး ၁၀၆

၁၅။ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖျော်ယမကာ ၁၁၄

၁၆။ ထိလဲဖီယား မွေးမြူရေးငါးစားတာ ကျန်းမာရေးကို ပိုထိခိုက်စေတယ် ၁၂၁

၁၇။ အချို့မုန့်စားသုံးရင် ဘာရောဂါတွေ ဖြစ်လာမလဲ ၁၂၆

၁၈။ ကြက်သားထဲက အဆိပ် ၁၃၄

၁၉။ စားသုံးသူ ပြည်သူတို့ ဘေးအန္တရာယ် မသင့်အောင် ဘယ်လိုနည်းနဲ့ ကာကွယ်ကြမလဲ ၁၃၇

၂၀။ တစ်သက်တာ ကျန်းမာရေးကောင်းဖို့ ဘယ်လိုဖြေရှင်းကြမှာလဲ ၁၆၆

၂၁။ ဇီဝနာရီအတိုင်း နေထိုင်သွားလာပြီး ကျန်းမာရေး ပိုကောင်းလာစေဖို့ ၁၇၄

၂၂။ အသက်ရလာတဲ့ အမျိုးသားများ တက်ကြွလန်းဆန်းလာစေဖို့ ၁၈၄

၂၃။ လက်ကိုင်ဖုန်းနဲ့ ကလေးတွေ ၁၈၉

၂၄။ ယနေ့ လူငယ်လူရွယ်များမှာ အဖြစ်များသော ရောဂါများ ၁၉၇

၂၅။ ပိုးမွှား ကုဋေသိန်းတစ်ရာနဲ့ ဖွဲ့စည်းထားတဲ့ လူသား ၂၀၁

၂၆။ မိမိကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်း ဆယ်ပါး ၂၁၉

၂၇။ ဘာကြောင့် အမျိုးသားတွေ အသက်တိုကြတာလဲ ၂၂၄

၂၈။ လူနာစောင့်များ အသက်မတိုစေဖို့ ၂၃၂

၂၉။ ဘာကြောင့် ဆရာဝန်ဖြစ်ရကျိုး မနပ်တာလဲ ၂၄၀

၃၀။ ဆေးလောကသားတွေ မှားကြတဲ့အခါ ၂၅၂

၃၁။ ထိတ်လန့်စရာကောင်းတဲ့ ဆေးလောက အမှားများ ၂၇၂

၃၂။ ၂၁ ရာစု ဆေးလောကမှာ ဆရာဝန်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍဟာ မွေးမှီနိလာပြီလား ၂၈၀

၃၃။ ဆရာဝန်တွေမရှိတဲ့ လူ့အဖွဲ့အစည်း ၂၈၆

